

လှေဆူညါ

GO FORWARD

တူတညီအမျိုးသမီးများအဖွဲ့အစည်း

ယွှမ်းတင်စီမံရေးမှူး
ထိုက်ယာဘန်မနုလိပ်
စံးဘန်ပျာအံင်စရလးဖိ
ဒ်သီးကလဲတင်ဆူညါ
တက့ၢ်. ၂၆.၁၄.၁၅.

လိယူ ၂၀၂၀

- ပီထပ်ဗုန်နု - လိယူ (၁၄) သိ
- ဗ်ဗုန်နု - လိယူ (၂၀) သိ
- ဆရပ်ထမ်ဗုန်နု - လိယူ (၂၀) သိ



ပျားကညီဘွားထံ၁၀၅၇၇၂၀၂၀နံ့တံတော်ထူ
လာထိပ်ပွဲထိပ်လော တက်ဟိးနွဲခွဲးယမ် ဒီးမလောပွဲမုဒါ
၅မိၤ ၁၄:၂, ယိဟာန် ၁၅:၁၆, ယိၤရူ ၁၁:၁-၃, မးသဲ ၂၈:၁၈-၂၀

အဲဒီးထာန်တက်ကျွဲး

“ဖိသန်သွန်ဇာ, စူၢ်သုမိၢ်သုဟ်လောကစၢ်အပူၤတက့ၢ်. အဂ့ၢ်ဒ်အံၤ, တၢ်န့ၢ်မ့ၢ်အတီၢ်အလိၤလီၤ.” လိယူၤ(၁၄)သီ မ့ၢ်ဖိသန်အမုၢ်နံၤ အါတက့ၢ် မိၢ်တၢ်အိၣ်ဖျိၣ်တဖၣ် မၤတၢ်ရဲၣ်တၢ်ကျဲၤလောဖိသန်တဖၣ်အဂီၢ်ဒီး ဖိဒီးဖိသန်တဖၣ်သးခုဝဲဒ်လီၤ. ဖိကိးဂၤ ကစူၢ်မိၢ်ဟ်ကလုာ်, ကဒိကန့ၢ်ယွၤအကလုာ်ကသ့အဂီၢ်, အလီၢ်အိၣ်လောမိၢ်ဟ်, သ့ၣ်က့သးပုၤ ဒီးသရၣ်သမါတဖၣ် ဘၣ်သိၣ်လိန့ၢ်ယုၤအိၣ်န့ၢ်လီၤ.

“ဟ်သွန်ဇာ, မၤဒိၣ်ထီၣ်သုဖိတဖၣ်အသးတဂ့ၤ. မ့ၢ်လုာ်အိၣ်အိၣ်လောကစၢ်အတၢ်သိၣ်တၢ်သီ, ဒီးအတၢ်သိၣ်ယိၣ်သီယိၣ် အပူၤတက့ၢ်. လိယူၤ(၂၅)သီ မ့ၢ်ဟ်အမုၢ်နံၤအယိ သ့ၣ်နီၣ်ဆာဂ့ၤဘၣ် ဟ်သးပုၤ, ဟ်သးစၢ်, ဟ်လၢနီၢ်ဒီးဟ်လၢနီၢ်သးကိးဂၤ, ကပွဲၤဒီးတၢ်သးမံသးမုၢ်ဟဲလၢယွၤတက့ၢ်.

(၂၆)သီ မ့ၢ်သရၣ်သမါအမုၢ်နံၤ လာပကသ့ၣ်နီၣ်မလောကစၢ်ပခိၣ်ပနာ် ပသရၣ်သမါကိးဂၤလီၤ. ယွၤယုထာဟ်လီၤ အဝဲသ့ၣ်ဒ်အမုၢ် ပုၤမၤယွၤတၢ်သးခုကစီၣ်တၢ်မၤတဖၣ်လီၤ. မိၤသရၣ်သမါကိးဂၤကလၢပွဲၤဒီးယွၤအဂီၢ်အဘါ ကမၤဒိၣ်ထီၣ်ထီၣ် ဘၣ်ယွၤအဘီအမုၢ်ကိးဂၤတက့ၢ်.

ဟီၣ်ခိၣ်ဒီးဖျၢၣ်အံၤအပူၤ တၢ်ဆူးတၢ်ဆါလီၤပျံၤ ဟဲကဲထီၣ်လၢပတဆိကမိၣ်တၢ်န့ၢ်လီၤ. ဘၣ်ဆၣ် ယွၤမ့ၢ်ပကစၢ်လီၤ. ပတၢ်သန့ၤအလီၢ်, ပတၢ်ပူၤဖျဲးအလီၢ်ဒီးပဂံၢ်ပဘါလီၤ.

တၢ်ခွဲးတၢ်ယာ်လၢပကဘျုးသကိးဘါသကိးယွၤ ရူလိာ်သကိးပသးလၢသရိၣ်ပူၤမ့ၢ်တန့ၢ်ဒီးဘၣ်ဆၣ်, ယွၤအိၣ်ဘူးဒီးပုၤ လၢပရူလိာ်ပသးဒီးအိၣ်ကိးဆာကတီၢ်န့ၢ်လီၤ. ဒီးပုၤဝဲၤသးဘိသ့ၣ်ဇာ, တနံၤအံၤယွၤပကစၢ်ထုးဘူးပုၤလၢအတၢ်အဲၣ်ကဒုပူၤအယိ, မိၤပကသးဘူးပသးဆူအိၣ်တက့ၢ်.

နတ်ရွှင်အတော်ထွေး



လိမ္မော်(၁၆)သီ တုလအဖြေ (၃၀)သီ, ထံကီပဒိပ်ပပုအိန်ဒီးတံဟ့ကုန်နဲကျဲလတံဒီတဒါ Covid-19 တံဆူးတံဆါအကီ ပုသုတစူးရိအိန်ဖိုင်အါန့ဒီး(၅)ဂတဂုအယိ ပဝဲတံအိန်ဖိုင်တဖဉ်, ဒ်ပမု ထံဖိကီဖိသ့တဖဉ်အသိး အလီအိန်လုပကဘဉ်ဒီကနု ထံကီအတံသိပ်တံသီအယိ ပတဟ်ဖိုင်ဘိသကိးဘဉ်ယွလုသရိစိမိလုဘဉ်. ပစံးဘျး ဘဉ်တံအိန်ဖိုင်ဒီး တံကရုကရိသ့တဖဉ်လုအသုးကျဲရုလီန့ပု တံဘုဉ်တံဘိတံရဲတံကျဲဒီး ယွကလုကထါသ့ တဖဉ်ဒ်သိးပတံရုလီသးဒီးယွအဆာသုတလီတုဝဲ ဖဲပဟ်ဖိုင်ဘိသကိးဘဉ်ယွလုသရိစိမိ တသ့ဒီးအဆာကတီန့လီ.

တံဘုဉ်သကိးဘိသကိးယွလု Online တမုတံလုအမံသ့မံသး, တံသ့တံသးဘဉ်ပုအယိ ပဝဲခဲလက ပဆာမုလုလု လိအဖြေ (၃၀)သီအံ ကတုလုအဆိအချဲဒီး ပကကုဟ်ဖိုင်ဘိသကိးဘဉ်ယွအကီန့လီ. ဘဉ်ဆဉ် ယွစံးဝဲဒဉ် “သုတံဆိကမိဉ် တမုယတံဆိကမိဉ်ဘဉ်” အသိး တချဲတုလုအဖြေအလကဘဉ်တံမုအါထီဉ် မုနံမုသီ လုပသုတစူးရိအိန်ဖိုင်အါန့ (၅)ဂတဂု, တံသိပ်တံဘျးအံ တုလုမုတတံဒီးတဆိဘဉ်တဆိတုလုအလကန့လီ. တံအိန်ဖိုင်အါဖုသံကွဲဝဲလု မုပကစးထီဉ်ဘိ သကိးဘဉ်ယွလုသရိစိမိအပုဆံးယံလဲဉ်အယိ, မုတံသးမံတမံလု ပသ့ညါဘဉ်ယွအပုကီမုသ့တဖဉ် သ့ဉ်ဝံသးစု လုတံဘုဉ်သကိးဘိသကိးယွလုသရိစိမိအယိန့လီ. ဘဉ်ဆဉ် တံလုအတမုပသးတမံ မုဒဉ်ပဟ့ကုအဝဲသ့တံစံးဆါ လီတံလီဆဲးတသ့ဘဉ်အယိန့လီ.

လိယုအပုအိန်ဒီးဖိသ့အမုနံ လုဖိဖိသ့သ့တဖဉ်မုလုသးခုဝဲ, ပါအမုနံလုပဝဲကိးဂပဆါ မလုကပီ အီဒီးသရဉ်သမါအမုနံလုပကဆါဂုဆါဝါ ဟ့ဉ်ဂံဟ့ဘိလီသကိးပသးအကီန့လီ. လုတံန့အယိ ဒ်သိးပကသးခု မလုကပီဘဉ်ယွဒီဖိုမုနံလုဒီဉ်ပုအိန်အတံရဲတံကျဲသ့တဖဉ်အံ လုသရိစိမိပုအကီ ပကဘိထုကဖဉ်သကိး အါအါလုတံန့တံမုလုအပုန့တက့.

ဆါဂုဆါဝါဘဉ်ဖိဖိသ့ကိးဂု ကမုပုသ့တဖဉ်လုအိန်ထီဉ်ယံလုလုနီဒီနီသး ဒီးကဲထီဉ်ခါဆူညါခိဉ်နုလုဒီဉ် ပုအိန်သ့တဖဉ်အသိး, ဆါဂုဆါဝါဘဉ်ဟ်ကိးဂု ကမုပုသ့တဖဉ်လုသ့ညါလီတံ အတံမုတံ, သ့ညါအမုအါဒီး ကဲထီဉ်တံဆိဉ်ဂု လုဟံဉ်ဖိဖိအကီကိးဂုန့တက့. ဒ်န့အသိး ပဆါဂုဆါဝါဘဉ်သရဉ်သမါကိးဂု ကမုခိဉ်နုလုဒီဉ်ပုအိန် သ့တဖဉ်လုအိန်တုခိဉ်ပုလုသ့ဉ်ဂုသးကျဲဒီး ကဲထီဉ်တံဂံတံဘိ, တံကွဲလီဒီးတံသန့အလီလုတံအိန်ဖိုင်ဖိလံပျဲဘိ သ့တဖဉ်အကီန့တက့.

**သရဉ်ဒီဉ်ယွဒုးမု
နတ်ရွှင်
ပုကညီဘျာထံခဝုဂုဉ်**



ကီၢ်ကွဲးအ့ကညီဘျာထံကမုၢ်တၢ်အိၣ်ဖျိၣ်

ကီၢ်ကွဲးအ့ကညီဘျာထံခရံၣ်တၢ်အိၣ်ဖျိၣ်သကိး တၢ်အိၣ်ဖျိၣ်, ကမုၢ်တၢ်အိၣ်ဖျိၣ်ဖးဒိၣ်ပဲၤထီၣ် (၁၂) ဘျီတဘျီ လီၤဘၣ်ဖဲ ဝဲၤမၢ်ခံတၢ်အိၣ်ဖျိၣ်, သမံၢ်တြီၤကဝီၤ, ကီၢ်ကွဲးအ့ စးထီၣ်ဖဲ လါမၢ်ရူး(၁၀)သီ တုၤ(၁၃)သီဟါ, ၂၀၂၀န့ၣ်, တၢ်အိၣ်ဖျိၣ်ဖးဒိၣ်တဘျီအံၤ အတၢ်တီၢ်ထူမ့ၢ်ဝဲ “လၢထီၣ်ပဲၤထီၣ်လၢ တၢ်ဟံးန့ၣ်ခွဲးယၢ်ဒီး မၤလၢပဲၤမုၢ်ဒါ,” န့ၣ်လီၤ. ဖဲလါမၢ်ရူး(၁၀)သီ ဟါဒီး ဘၣ်တၢ်စးထီၣ် ကီၢ်တၢ်အိၣ်ဖျိၣ်တဘျီအံၤဒီးလၢဘျီၣ် အမံၢ်ညါ ကမုၢ်တဖၣ်ဟံၣ်ဖျိၣ်အသးဒီးကီၢ်ခိၣ်ဒီးပုၤအိၣ်မုၢ်အိၣ်ဒါ တဖၣ်တီၢ်တံၢ်သတီၢ်ပျံၤဝံၤန့ၣ်လီၤအူဘျီၣ်ပူၤ ဒီးစးထီၣ် တၢ်ရဲၣ် တၢ်ကျဲၤတဖၣ်လၢတၢ်ဘျီတၢ်ဘျီန့ၣ်လီၤ. တချူးတၢ်ဘျီတၢ် ဘၢစးထီၣ် အိၣ်ဒီးတၢ်သးဝံၣ်ဆုၤန့ၣ်တဖၣ်လၢကီၢ်လံာ်စီဆ့ၣ်ကီၢ်, ကီၢ်တၢ်သးခု ကစီၣ်ကီၢ်, တၢ်အိၣ်ဖျိၣ်တဖုဘၣ်တဖု အတၢ်သးဝံၣ် စံးထီၣ်ပတြီၤယွၤန့ၣ်လီၤ. ဆူမံၢ်ညါဟံၣ်ထွဲထီၣ်အံၤလၢ တၢ်ဘျီ တၢ်ဘၢဒီးဝံၤအလီၢ်ခံ ကီၢ်န့ၣ်ခွဲး ဒုးသ့ၣ်ညါဒီးတူၢ်လီၤဟံးစုကွၢ်



မံၢ်တမံၢ်လီၤဆီတဖၣ်ဒ်အမ့ၢ် သရၣ်ဒိၣ်အဲဒ်တၢ်, သရၣ်မုၢ်နံထၣ် (ပုၤကညီဘျာထံခဝုၣ်ရၢၣ်ခၢၣ်စး) ဒီးကီၢ်ဖိကီၢ်လံာ် လၢဟဲကွၢ် လၢထံဆၢကီၢ်ဆၢ, ထံယံၤကီၢ်ယံၤတဖၣ်န့ၣ်လီၤ. ဟံၣ်ထွဲထီၣ် အခံဒီး သမံၢ်တြီၤကဝီၤ အတၢ်ကတိၤတူၢ်လီၤဒီးတၢ်သးဝံၣ် ဆၢဂုၤဝံၤအိၣ်ဒီးကီၢ်ဟံၣ်မုၢ်ကရၢတၢ်သတြီၤတၢ်ဒုးန့ၣ်န့ၣ်လီၤ. ဖဲကီၢ်ဟံၣ်မုၢ်ကရၢတၢ်ဘၢကတီၢ် အိၣ်စ့ၢ်ကိးဒီးတၢ်မၤလၢကဝီၤ ပုၤဟၤလီၤဆ့ၣ်နီၤဒီး ကရၢအပုၤဟၤစ့န့ၣ်လီၤ.

ကီၢ်အိၣ်ဒီးလံာ်စီဆ့ၣ်ကီၢ်, ခရံၣ်ဖိလီၢ်ခၢၣ်သး, တၢ်သးခု ကစီၣ်ဝဲၤကျိၤ, ခရံၣ်ဖိတၢ်ကူၣ်ဘၣ်ကူၣ်သ့ဝဲၤကျိၤ, ခရံၣ်ဖိတၢ် မၤဂုၤမၤစၢၤဒီး တၢ်ဂုၤထီၣ်ပသီထီၣ်ဝဲၤကျိၤ, သရၣ်သမါကရၢ, ဟံၣ်မုၢ်ကရၢ, ကျဲးစးကရၢ, န့ၣ်ကယၤ(၂၁) ခံပတီၢ်တပတီၢ် မံးရၢၣ်ဒီးတၢ်သးခုကစီၣ်တၢ်မၤတဖၣ်အယီ ဖဲလၢကီၢ်တၢ်ဖံး တၢ်မၤကတီၢ် အိၣ်ဒီးတၢ်စံးကတိၤသကိး, တၢ်ပီၣ်သကိး,

ဟ့ၣ်ကူၣ်လိာ်သကိးသးလာတၢ်ဘၣ်ဂ့ၢ်ဘၣ်ဝီအပူၤလီၤ. ကီၢ်တၢ်အိၣ်ဖိၣ်တဘျီအံၤ အိၣ်စ့ၢ်ကိးဒီး ခရံၣ်ဖိတၢ်ကူၣ်ဘၣ်ကူၣ် သ့ဝဲကျိၤ ကျဲန့ၣ်ယၢ်ဖိသၣ်အတၢ်သးဝံၣ်သတြီၤ, ကျဲးစးကရာ တၢ်ထူသတြီၤဖျၢၣ်ထူၤ ဒီးဖဲကီၢ်တၢ်အိၣ်ဖိၣ်တဘျီအံၤ တၢ်အိၣ်ဖိၣ် အသီ(၃)ဖု လာအမ့ၢ်ထံသဝံစံၣ်စီၤန့ၣ်တၢ်အိၣ်ဖိၣ်, ထံချဲးသူ တၢ်အိၣ်ဖိၣ်ဒီးထံမူလုတၢ်အိၣ်ဖိၣ်တဖၣ် ဘၣ်တၢ်တူၢ်လိာ်အီၤ လာကီၢ်တၢ်ဘိကတီၢ်န့ၣ်လီၤ. လီၤဆီဒၣ်တၢ်ပုၤလာအဖျိထီၣ် လိာ်စီဆံၣ် ဒီဖျိတၢ်ကွဲးတဖၣ် ဒီး ဘၣ်တၢ်ဟ့ၣ်လီၤလိာ်အုၣ်သးဖဲ တၢ်သးခုကစီၣ်ဒီးမံးရၢၣ်တၢ်ဘိကတီၢ်န့ၣ်လီၤ. ဒ်န့ၣ် အသိး သရၣ်ဒိၣ်ကွၢ်လၢ်(တခးခံတၢ်အိၣ်ဖိၣ်) သရၣ်ဒိၣ်ဖိကီၢ်(နံ)

(ယီၤလူၢ်တၢ်အိၣ်ဖိၣ်)တဖၣ် မၤယွၤတၢ်မၤပုၤထီၣ် အနံၣ် (၄၀) အယီၤ ကီၢ်ပံၤယီၤဘျၢထံ ခဝုရၢၣ်အိၣ်ဒီးတၢ်ဟ့ၣ်လၢကပီၤ စ့ၢ်ကိး န့ၣ်လီၤ. ကီၢ်အိၣ်ဒီးဒိၣ်န့ၣ်အတၢ်ဆီတလဲလၢ(၂၀၂၀) နံၣ်တၢ်ဖဲး တၢ်မၤအဂီၢ်အသိး ကီၢ်အပုၤပၤလီၤဆုၣ်နီၤမ့ၢ်ဝဲ သရၣ်ဒိၣ် လီၤတၢ်ဒီး ကီၢ်နံၣ်ရွဲၣ်မ့ၢ်ဝဲ သရၣ်လပီဝါန့ၣ်လီၤ.

ကီၢ်အံၤဘၣ်တၢ်ဟ့ၣ်ဖိၣ်ထီၣ်အသးလၢ ကဝီၤ(၄) ကဝီၤ, တၢ်အိၣ်ဖိၣ်(၅၀)ဖိၣ် လၢတၢ်မၤသကိးတၢ်သးခုကစီၣ် အတၢ်မၤဒီး တၢ်အိၣ်ဖိၣ်ဖးဒိၣ်တဘျီအံၤ ပုၤဟဲဆဲးလီၤမံၤခဲလၢာ် အိၣ်ဝဲ(၆၀၀)ဂၤလီၤ. နံၣ်လၢကဟဲ(၂၀၂၁)နံၣ်ကီၢ်တၢ်အိၣ်ဖိၣ် ကလီၤဘၣ်ဖဲစၢ်ယာ်ကဝီၤန့ၣ်လီၤ.

နီၢ်နံထံၣ်

တၢ်စံးဘျးဆု အမိၤတၢ်အိၣ်ဖိၣ်

အမိၤတၢ်အိၣ်ဖိၣ်အိၣ်ဘျးနံၣ်ကီၢ်ဖိတဖၣ် ဒီးသရၣ် သရၣ်မုၣ်တဖၣ် အိၣ်ဒီးတၢ်စံးဘျးယွၤတၢ်ဟ့ၣ်မၤဘျၢ လဲၤဆုညါမဲးကစံ ခံကလးဘးတီတီန့ၣ်လီၤ.



စံးဘျးဘၣ်အမိၤတၢ်အိၣ်ဖိၣ်, ဖိမုၣ် ဖိခွါ ဒီး သရၣ် သရၣ်မုၣ်ကိးဂၤဒဲးဒိၣ်မးလီၤ. မံၤယွၤကဆိၣ်ဂ့ၢ်သု, ယွၤ ကဟ့ၣ်သုတၢ်သးခု တၢ်သးမုၢ်လၢနီၢ်ခိဒီးနီၢ်သး, သုကမ့ၢ် ပုၤလုၢ်ဒိၣ်ပုၤဒိၣ်အါန့ၣ်အလီၢ် လၢမိၢ်တၢ်အိၣ်ဖိၣ်အဂီၢ်ထီၣ်ဘိ တက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်ဆၢဂ့ၢ်န့ၣ်လီၤ.



တၢ်ပၣ်စီဆုံသရိုၣ် ဒီးတၢ်ပၣ်စု

(၂၃.၂.၂၀၂၀) နံၤ ဂီၤ(၇)န့ၣ်ရံၣ်, ဒီမံကွဲးတၢ်အိၣ်ဖျိၣ်, ဖျိၣ်နီၣ်ကဝီၤ, ကီၢ်တကူၣ် အိၣ်ဒီးတၢ်ဟံစီဆုံသရိုၣ်န့ၣ်လီၤ. သရိုၣ် ချာပုၤဟၤလီၢ်ဆ့ၣ်နီၤမ့ၢ် သရၣ်ဒိၣ်ဆၣ်မူ ဒီးပုၤဘၢထုကဖၣ်ဆိ မ့ၢ်ဝဲ သရၣ်လဲကူ န့ၣ်လီၤ.

ပုၤတၢ်တံၢ်သတီၢ်ပျံၤမ့ၢ်ဝဲ ဝံမ့ၢ်မ့ၢ်ဒီးပံၤဘျၣ်ထူ ပုၤအိး ထီၣ်သရိုၣ်နီၣ်တံၢ်ခဲမ့ၢ်ဖုလးပိၣ်ဝံၤလဲၤန့ၣ်သကိးဆူသရိုၣ်ပူၤန့ၣ်လီၤ.

သရိုၣ်ပုၤဟၤလီၢ်ဆ့ၣ်နီၤမ့ၢ်သရၣ်စိပဲၣ်, ဖးလံာ်စီဆုံ လၢသရၣ်ဆၣ်ကျိၣ်ထူ ဝံၤပုၤဘၢထုကဖၣ်တၢ်မ့ၢ်ဝဲ သရၣ်ဒိၣ် ရုမူအံၤလး န့ၣ်လီၤ. ဖးလံာ်စီဆုံလၢတၢ်စံၣ်တဲၤတဲၤလီၤအဂီၢ်မ့ၢ် သရၣ်တၢ်အိၣ်ဒိၣ်, ပုၤဟံဖျါသရိုၣ်အဂ့ၢ်လၢ သရၣ်မုၢ်နီၢ်ကရူး ဒီး ပုၤစံၣ်တဲၤတဲၤလီၤတၢ်မ့ၢ် သရၣ်သိမါန့ၣ်လီၤ. လၢခံကတၢ် ပုၤဆိၣ်ဂ့ၤပျၢ်က့ၤတၢ်မ့ၢ် သရၣ်ဒိၣ်စီဆုံ န့ၣ်လီၤ.



အိၣ်ဒီးတၢ်ဟံစုသရၣ်အံၤတၢ်မူ ဝဲ ဂီၤ(၁၁၀၀)န့ၣ်ရံၣ် န့ၣ်လီၤ. ပုၤဟၤလီၢ်ဆ့ၣ်နီၤမ့ၢ်ဝဲ ဖုသရၣ်ဒိၣ်မ့ၢ်ရူးန့ၣ်လီၤ. ဖးလံာ်စီ ဆုံအိးထီၣ်တၢ်ထုကဖၣ်လၢ သရၣ်မၤပုၤက့ၢ်, ဖးဖျါထီၣ်ကီၣ်ကး တၢ်ကွဲးနီၣ် လၢကဝီၤန့ၣ်ရံၣ်သရၣ်ဒိၣ်ဆၣ်မူ, ဒီးပုၤစံၣ်တဲၤတဲၤလီၤ တၢ်မ့ၢ် သရၣ်ဒိၣ်ထီၣ်သါ န့ၣ်လီၤ.

ဝဲတၢ်ဟံစုကတီၢ် ပုၤလၢဟံထီၣ်စုလၢသရၣ်ဒီးဟံစု အလီၤမ့ၢ်ဝဲ သရၣ်ဒိၣ်ထံမူ, သရၣ်ဒိၣ်အံၤမီး, သရၣ်ဒိၣ်ဆၣ်မူ, သရၣ်ဒိၣ်အံၤဒ့ ဒီးသရၣ်ဒိၣ်စီဆုံန့ၣ်လီၤ. ဝဲတၢ်ဟံစုကတီၢ် ပုၤ ဘၢထုကဖၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ထူဂ့ၤစ့ၣ်, ပုၤလၢအဟံးစုကွၢ်မဲာ်ဒီး ဒုးလံာ်ထီၣ်ကီၢ်လံာ်မ့ၢ်ဝဲ သရၣ်ဒိၣ်ထူဂ့ၤ, ပုၤသိၣ်လီၤသရၣ်မ့ၢ် သရၣ်ဒိၣ်ဘးသါဠၢ် ဒီး ပုၤလၢသိၣ်လီၤတၢ်အိၣ်ဖျိၣ်မ့ၢ်ဝဲ သရၣ်ဒိၣ် တံတူးန့ၣ်လီၤ.

လၢခံကတၢ် တၢ်ကတီၢ်စံးဘျူးဒီး တၢ်ဘိးဘၣ်သ့ၣ် ညါဝံၤ, ထါသးဝံၣ်ပျၢ်တၢ်ဝံၤဆိၣ်ဂ့ၤပျၢ်က့ၤတၢ်လၢ သရၣ်ဒိၣ် အသိ သရၣ်ဒိၣ်အံၤတၢ်မူ န့ၣ်လီၤ.

သရၣ်ဒိၣ်အံၤဒ့



ကိုးဘွဲ့တမျှတအိန်ဖိုင်

၂၀၂၀ နှစ် ကိုးဘွဲ့ တမျှတအိန်ဖိုင် (၄၁) ဘွဲ့ တဘျီ ဘဉ်တင်မအိဖဲ ဆဲင်ကူင် ကညီဘျာထံတင်အိန်ဖိုင်၊ ယုင် အုင်ကျိုကစီ ဖဲ လါမာ်ရး (၁၆-၁၉) သိန့်လီ။

(၁၆.၃.၂၀၂၀) နံၤ ဟါ မှ်တင်အိးထီၣ်မူး တင်ရဲၣ်တင် ကျဲၤ၊ ပုၤတံာ်တံာ်သတီၢ်ပျံၤမ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ်ဖိသီ (ကိုး နံၣ်ရွဲၣ်)၊ သရၣ်ဝဲကွံၣ် (ဆဲင်ကူင် တင်အိန်ဖိုင်သရၣ်)၊ သရၣ်မုၢ်ကျဲဖီ (ခဝဲရၣ်ခၢၣ်စး) ဒီးလၢတံာ်တံာ် တံာ်သတီၢ်ပျံၤ အဂီၢ်တင်ဟ့ၣ်လီၤ တင်ကလုၢ်လၢကီၢ်ဒိၣ်သရၣ်ဒိၣ် ကျီဝဲလဲၣ်န့ၣ်လီၤ။




ကိုးဘွဲ့တင်အိန်ဖိုင်တဘျီအံၤ တံာ်တီၢ်ထုၣ်မ့ၢ်ဒ်သိး ခဝဲရၣ်တံာ်တီၢ်ထု "လၢထီၣ်ပျဲထီၣ်လၢတံာ်ဟံးန့ၢ်ခွဲးယာ်ဒီး မၤလၢပျဲ မူဒါ" န့ၣ်လီၤ။ တင်အိန်ဖိုင်တဘျီအံၤအိန်ဒီးတင်သတြီၤ လၢအမ့ၢ် လံာ်စီဆံၣ်တင်ဟူးတင်ဂဲၤသတြီၤ၊ ဖျၢၣ်ပီၤသတြီၤ၊ ခွဲထဲး၊ ခွဲယာ်ဒီး ယံာ်ယိးသတြီၤတဖၣ်န့ၣ်လီၤ။


ကိုးကျဲးစးကရာအိန်ဒီး တင်မၤလၢကပီၤ၊ တင်သးခုကစီၣ်ဝဲၤကျီၤအိန်ဒီး တင်ဟ့ၣ်လီၤလံာ်အုၣ်သးဆူပုၤဖျီထီၣ် တင်မၤလံာ်စီဆံၣ် ဒီဖျီတံာ်ကွဲး(၇)၈ အိန်န့ၣ်လီၤ။ တင်အိန်ဖိုင် တဘျီအံၤ ပုၤဆဲးလီၤမံၤအိန်(၅၄၄)၈ န့ၣ်လီၤ။

တၢ်စံးဘျူးဆၢဂ့ၤဆူသရၢ်ဒိၣ်ကူၣ်သ့အဟံၣ်ဖိယိဖိ

သရၢ်ဒိၣ်ကူၣ်သ့အဟံၣ်ဖိယိဖိ န့ၣ်ဖိထၢဖိပုၤ ပုၤလၢချူးန့ၢ်န့ၢ်အိၣ်ဖျဲၣ်ဆၢက့ၤအသိတဝီတဖၣ် စံးဘျူးယွၤဒီး ဟ့ၣ်မၤဘျၢၣ်လဲၤဆူညါမဲးကစံတကလီၤခွဲကလးယံၢ်ကထိခံကယၤ ဘးတီတီန့ၣ်လီၤ.



- ၁. ပံံဒါလုၣ် ပံၤထီၣ် (၉၀) နံၣ်
- ၂. သရၢ်ဒိၣ်ကူၣ်သ့ ပံၤထီၣ် (၆၃) နံၣ်
- ၃. စီၤဂီၤဘလဲး ပံၤထီၣ် (၁၄) နံၣ်
- ၄. နီၤယုနံး ပံၤထီၣ် (၁၀) နံၣ်
- ၅. စီၤကိ ပံၤထီၣ် (၅) နံၣ်
- ၆. နီၤအ့ၣ်ကိၣ် ပံၤထီၣ် (၁) နံၣ်



စံးဘျူးဘၣ် ဟံၣ်ဖိယိဖိန့ၣ်ဖိထၢဖိ လၢသးအိၣ်ဘၣ် လဲၤဆူညါမဲးကစံ အတၢ်ဖဲးတၢ်မၤဒီး ပုၤမၤသကိးတၢ်တဖၣ်အယိ န့ၣ်လီၤ.

ဆၢဂ့ၤဘၣ် သရၢ်ဒိၣ်, ပံံ ဒီး ဖိလံၤကိးဂၤ လၢသုကချူးန့ၢ်ဘၣ်ဒီး န့ၢ်အိၣ်ဖျဲၣ်ဆၢက့ၤအသိအဝီတဖၣ်အဝီ, လၢန့ၢ် အိၣ်ဖျဲၣ်ဆၢက့ၤအသိတနံၣ်အံၤ သုကပဲၤဒီးတၢ်သးခု, တၢ်အိၣ်ဆူၣ်အိၣ်ချ့, တၢ်လၢတၢ်ပဲၤဟဲလၢယွၤတထံၣ်ယိ, သုတၢ်မုၢ်လၢ ကလၢပဲၤထီၣ်ဘးဒီး အိၣ်မူဘၣ်ဒီးလၢယွၤတၢ်အိၣ်ကဒုဖိလၢထီၣ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်န့ၣ်လီၤ.

တၢ်ဘိးဘၣ်သ့ၣ်ညါ

ပစံးဘျးဘၣ်ပုၤမၤလိာ်ဖးလဲၤဆူညါမဲးကစံဖိကိးဂၤန့ၣ်လီၤ. မ့ၢ်လၢသုပွၤဖး
လဲၤဆူညါမဲးကစံယိ ပထးထီၣ်ရၤလီၤဘၣ်အီၤ ကိးလါဒီး ဒီဖျိလၢသုဟ့ၣ်ဂံၢ်
ဟ့ၣ်ဘါ မၤသကိးတၢ်ဒီးပုၤအယိန့ၣ်လီၤ. ပုၤလၢအဲၣ်ဒီးဟ့ၣ်လဲၤဆူညါအပွၤ
လၢ(၂၀၁၉)န့ၣ် ပုၤတဟ့ၣ်ဘၣ်ဒီးတဖၣ်မ့ၢ်ဂ့ၤ(၂၀၂၀)န့ၣ် လဲၤဆူညါအပွၤ
အဂီၢ်မ့ၢ်ဂ့ၤ ဝံသးစူၤဆုၤဘၣ်လိာ်ပုၤဆူ ...

သို့.

နော်လားရှီး (ငွေကိုင်)

၁၂/အစန(နိုင်) ၁၀၆၈၁၁

၃၉၆၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

၀၉၅၀၇၉၄၅၉၊ ၀၉၇၉၈၁၅၆၅၅၂

ပုၤလၢကအိၣ်ဆုၤလၢထံဂ့ၤကီၢ်ဂၤတဖၣ်အဂီၢ်

Naw Lah Shee, 12/Ah Sa Na (Naing) 106811

396, Bogyoke Aung San Road,

Lanmadaw Township, Yangon, Myanmar

Email - goforward09kbc@gmail.com

Ph. 095079459, 09798156552

Western Union, KBZ Bank, Bahosi Branch

တၢ်ဒုးသ့ၣ်ညါဆူ ပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်သ့ၣ်တဖၣ်

ဖဲပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်ကမံးတံၢ်မၤတၢ်, အတၢ်အိၣ်ဖိၣ်ဖိၣ်လီၤဆီ လၢဘၣ်တၢ်သးကျဲၤမၤအီၤ ဖဲ(၁၂.၅.၂၀၂၀)နံၤ, လၢ Online, Zoom Meeting အဆၢကတီၢ်ကမံးတံၢ်ဖိခဲလၢက ဘၣ်သ့ၣ်ဘၣ်သးလၢပကဒုးသ့ၣ်ညါ, ဘိးဘၣ်ရၤလီၤတၢ် ဂ့ၢ်တၢ်ကျိၤလၢကဟဲၣ်တၢ်န့ၢ် ပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်ဖိၣ်လံၤတဖၣ် အတၢ်ယုၤတၢ်ဖိးဒီး အတၢ်မ့ၢ်တၢ်ဒိးဒီးကဟံၣ်ဖျါထီၣ် ယုၤအလၢကပီၤအဂီၢ်န့ၢ်လီၤ.

မ့ၢ်မဆါတနံၤဒီဖျါ ဟီၣ်ခိၣ်ဒီဖျါဘၣ်ကွၢ်ဆၢၣ်မဲၣ်ဒီး တၢ်ဆူးအဆါသီ COVID - 19 ဆၢကတီၢ်ယံ တၢ်လၢ ပတဆိကမိၣ် ဒီး ပတထံၣ်ကွၢ်စိဘၣ်တဖၣ် ဟဲကဲထီၣ်တၢ်တၢ်အါမံၤလၢပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်ဖိၣ်လံၤတဖၣ်အတၢ် ဒိၣ်ထီၣ်လၢနီၢ်ခိးဒီးနီၢ်သးအဂီၢ်န့ၢ်လီၤ. လၢအကျါ တၢ်မၤထွဲကစၢ်ခရံၣ်အတၢ်မၤလီၢ်လၢအဘၣ်သးဒီး တၢ်အိၣ်ကိၣ်အိၣ်စပံးထံ လုၢ်လၢ, ဒ်ပစံးတၢ်အသိး တၢ်အိၣ်ဘျၢသ့ၣ်နီၣ်စိဆူအကျါအဂီၢ်လၢ Online အံၤ မ့ၢ်တၢ်ဂ့ၢ်တမံၤလၢကထီၣ်တၢ်ထံၣ် တလီၤပလီၢ် လၢပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်သ့ၣ်တဖၣ်အကျါအယံ အလီၢ်အိၣ်လၢပကဟံၣ်သ့ၣ်ဟံၣ်သးဒ်သိးအသုတကဲထီၣ် တၢ်ဖုၣ်ထံၣ်ဖုၣ်ထီၣ် ဒီးကမ့ၢ်တၢ်ဟံၣ်ဖျါထီၣ်တၢ်တမံၤယံ ဒ်ပမိၢ်ပၢဖဲဖုတဖၣ် မူထွဲအတၢ်စ့ၢ်တၢ်န့ၢ်လၢအသ့ၣ်လီၤအသး ဒ်လံာ်စိဆူ ပုၤန့ၢ် မ့ၢ်တၢ်အကျါဒိၣ်လၢပဂီၢ်န့ၢ်လီၤ.

ဘၣ်ထွဲဒီးတၢ်အိၣ်ဖိၣ်ဖိၣ်အလုၢ်လၢစိဆူအကျါတမံၤ လၢအမ့ၢ်တၢ်အိၣ်ကိၣ်အိၣ်စပံးထံလၢ Online အတၢ်ရဲၣ်တၢ်ကျဲၤ န့ၢ် ပဲပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ် ပတမၤအီၤဘၣ်, ဒီးအဂ့ၢ်အခါးတဖၣ် မ့ၢ်ဒ်လၢအသိးန့ၢ်လီၤ.

- ၁. ဘျၢလုၢ်လၢစိဆူအံၤ မ့ၢ်တၢ်ပနီၣ်တမံၤလၢကစၢ်ခရံၣ်မၤလီၢ်အပျီၣ်အဘီၣ် လၢကသ့ၣ်နီၣ်ထီၣ်အဝဲအတၢ်အိၣ်မူ, အတၢ်ဖဲး တၢ်မၤ, အတၢ်ဒီးသံသးလၢသ့ၣ်ဖျါထီၣ်တၢ်လီၤ လၢတၢ်ပျီၣ်တၢ်ဒဲးဘးအဂီၢ်အယံ, တမ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်ဒုးအိၣ်ထီၣ်လုၢ်လၢ အံၤဘၣ်.
- ၂. ဘျၢလုၢ်လၢစိဆူအံၤ ဘၣ်တၢ်မၤထွဲအီၤလၢတၢ်ပးကဲအပူၤ လၢအအိၣ်ဒီးတၢ်သမံသမိးလီၤသးအယံ တၢ်လီၢ်တၢ်ကျဲၤ ဒ်အမ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်သရိၣ်ပူၤ, ဒးလီၤဆီတဖျါဖျါလၢတၢ်ဘျၢသကိးဘါသကိးတၢ်အလီၢ်, ဒီဖျါသရၣ်ဒိၣ်, သရၣ်မုၢ်ဒိၣ်, လၢတၢ်ဟံၣ်စိဆူတၢ်အီၤ ဒီးဟ့ၣ်မူဟ့ၣ်ဒါလီၤဆီအီၤ အတၢ်ဟ့ၣ်ဘျၢသ့ၣ်နီၣ်တၢ်ရဲၣ်တၢ်ကျဲၤန့ၢ်လီၤ.
- ၃. ဘျၢလုၢ်လၢစိဆူအံၤ ဘၣ်တၢ်မၤထွဲအီၤ ဒ်တၢ်ဟံၣ်ဖိၣ်ထီၣ်သး, တၢ်ရုၤလီၢ်သးသကိးသကိး လၢတၢ်ဆိၣ်ဂ့ၢ်အလီၢ်ဒီးဒီးကိၣ် တဖျါယံ အယံ မ်ပသုတဟံးန့ၢ်ဘၣ်ပကိၣ်, ပစံးထံၣ်ဒ်ပဲလၢဘျၢသ့ၣ်နီၣ်လုၢ်လၢစိဆူအံၤတဂ့ၢ်အဂီၢ်န့ၢ်လီၤ.
- ၄. ဒ်ပပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ် တၢ်စ့ၢ်တၢ်န့ၢ်ဒီးတၢ်မူထွဲမၤထွဲ ဒီးတၢ်အိၣ်ဖိၣ်ဖိၣ်အလံာ်န့ၢ်ကျဲၤပူၤစ့ၢ်ကိး တၢ်န့ၢ်ကျဲၤတအိၣ်ဝဲဘၣ်.

ပစံးဘျးဘၣ် ပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်ဖိလံၤသ့ၣ်တဖၣ် လၢအသးတီၢ်ဒီးကစၢ်ခရံၣ်အတၢ်မၤလီၢ်တမံၤအံၤ ဒီးသးအိၣ် မၤလၢထီၣ်ပဲၤထီၣ် ဒ်တၢ်အိၣ်ဖိၣ်ဖိၣ်သ့ၣ်တဖၣ် ကဘၣ်မူထွဲမၤထွဲအဂီၢ်အယံန့ၢ်လီၤ. ထဲတမံၤဇီၤ, လၢဆၢကတီၢ်ကီၤခဲ ဒ်သိးအံၤ ပကဟံၣ်ဖိၣ်ထီၣ်သးလၢတၢ်ဘျၢသကိးဘါသကိးအဂီၢ် တသ့ဒဲးဘၣ်အယံ ဒ်ပမ့ၢ်ပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်တၢ်အိၣ်ဖိၣ်ဖိၣ်ဖိၣ်လံၤလၢအမူ ထွဲမၤထွဲတၢ်အိၣ်ဖိၣ်ဖိၣ်အလုၢ်လၢစိဆူအံၤ အသုတကဲထီၣ် တၢ်ဒုၣ်ဒွဲၣ် စံးအၢ, တၢ်ဖုၣ်ထံၣ်ဖုၣ်ထီၣ်တဂ့ၢ်အဂီၢ် မ်ပကဟၢယာ်သကိး ခရံၣ်တၢ်အိၣ်ဖိၣ်ဖိၣ်လၢပူၤ, ပမိၢ်ပၢဖဲဖုအတၢ်စ့ၢ်တၢ်န့ၢ် ဒီးအတၢ်မူထွဲမၤထွဲတမံၤအံၤ ဒီးဟံၣ်ဖျါထီၣ်သကိး ပတၢ်မ့ၢ်တၢ်ယုၤယု ဒ်ပုၤကညီၣ်ဘျၢထံၣ်ခဝ်ဂ့ၢ်ဖိလံၤအသိးန့ၢ်တက့ၢ်.

ဒ်စီၤပီလူးစံးဝဲအသိး, “သုတဒုးစိတုၤပီၤသုသးလၢတၢ်သိၣ်တၢ်သီလီၤဆီအကလုာ်ကလုာ်တဂ့ၢ်, အဂ့ၢ်ဒ်အံၤ, ဂ့ၢ်လၢ ပသ့ၣ်ဂၢ်သးကျဲၤလၢတၢ်ဘျးတၢ်ဖိၣ်အပူၤ, ဒီးတမ့ၢ်ဘၣ်လၢတၢ်အိၣ်တဖၣ်, လၢပုၤလဲၤလၢအပူၤ, တန့ၢ်ဘၣ်တၢ်ဘျးဘၣ် န့ၢ်ဘၣ်.” အသိးတက့ၢ်. (ဇူၤတြီၤ ၁၃:၉)